

行,迁移: ခရီး ~ မြင်သည်။ 有出门旅行的可能性。③抬尸体用的灵床 Ⅱ နေ့ **ya yi** 临时的,代理的: ~ တဲန်း 行宫 / ~ စဲ 临时搭的帐篷 / ~ တာဝန်ခံသံမှု: 临时代办 / ~ တံတား: 便桥 / ~ နိုင်ငံတော်သမာ 临时总统,代总统 / ~ မှုထမ်း 临时职工,临时公务员 / ~ အစိုးရ 临时政府 Ⅲ ကော် 临时: ~ ခန်းအပ်ခံရသူ 试用人员

ယာယိုက္ခ ကော် **ya yi kya'** (迷信认为不宜住家中) 适于出门,旅行: ခရီး ~ သည်။ 宜于出门。

ယာယိုက္ခဖူး နဲ့ **ya yi gyo** 宜外出的星相

ယာယိုနိုင် နဲ့ **ya yi n-go** (占卜) 出门吉利和不利吉的时辰

ယာယိုပြု ကော် **ya yi pyu'** 临时使用,暂用

ယာယိုယာဉ် နဲ့ **ya yi ya t-ra** 动荡: လုန်းပဲသော်လျှော့ခြန်သည် ~ မျှားသော်နှင့်ဟိုနိုင်ပေသည်။ 已过去的一九五一年可以说是一个动荡的年头。

ယာယိုဇော်: နဲ့ **ya yi yei zei**: 【化】暂硬水

ယာယိုသံလိုက် နဲ့ **ya yi than lait**: 【物】暂时磁体

ယာယိုသွား နဲ့ **ya yi dhwa**: 乳齿

ယာသကျွေး: နဲ့ **ya dh-gyi**: 【植】一种田菁 Sesbania aegyptiaca

ယာသမား: နဲ့ **ya dh-ma**: (种旱田的)农民

ယာသူဗြို့: နဲ့ **ya dh-gyi**: ①在旱田领头干活的人 ②农民,庄稼汉

ယာသီ နဲ့ **ya tho**: 【植】可入药的一种植物

ယာအောင်နှုန်း နဲ့ **ya un di myo**: 雅温得(喀麦隆首都)

ယား နေ့ **ya::**: ①痒,发痒 ②(喻)发痒: ပြောချင်သည်မှာ လျှာ ~ ချုံနေသည်။ 真想讲话舌头都发痒了。/ ကောက်ရိတ်ဘူးလာက် ~ နေတယ်။ 手里痒痒真想割稻子。

ယားကျိုက် ကော် **ya: kyi' kyi'**: 痒得难以忍受: လည်ချောင်း ~ ဖြစ်သည်။ 噪子里发痒(想咳嗽)。

ယားကျိုယားကို ကော် **ya: kyi' ya: kyi'**: 痒得难以忍受

ယားနာ နဲ့ **ya: na**: 疥、癣等令人发痒的皮肤病

ယားဖုနာ နဲ့ **ya: bu' na** = ယားနာ

ယားယ နဲ့ **ya: yan**: 痒

ယိုင် နဲ့ **yi min**: 也门

ယိုး မော် **yi:**: 哟哟

ယိုးခိုး ကော် **yi: kho** = ယိုးလေးခိုး

ယိုးတိုးယားတား I ကော် **yi: di: ya: da**: ①不庄重,举止

轻浮: စာရေးမား ~ လုပ်သောမန်နေဂျာကိုပို့ကြသည်။ 大家都痛恨那个对女秘书举止轻浮的经理。②含含糊糊: ~ ပေါ်ပုံနှင့်ထိတိကျကျပြောပါ။ 别含糊其词,话要说确切些。③混日子: အလုပ်မလုပ် ~ နေသော် 不干工作混日子的人 Ⅱ နော် **yi: di: ya: da**: 普通,一般, ~ လူမဟုတ်ဘူး။ 不是一般的人。

ယိုးတိုးယားတားတောင် ကော် **yi: di: yaun daun**: ①没有明确目的,盲目: ~ နှင့်တော်အောင်လျှော်အောင်နေတတ်ဟဲ့လူ 是个毫无目的混日子的人 ②呆楞,呆痴: နိုင်းခြားသို့ရောက်စွမ်းရှု ~ ဖြစ်နော်။ 因为刚到外国所以一时不知如何是好。

ယိုးတိုးယိုင်တိုင် ကော် **yi: di: yain tain**: 东摇西幌,踉踉跄跄: အရက်မှုံး ~ လုပ်လျော်ဘော်။ 喝醉了酒踉踉跄跄地走着。/ ကျော်ခေါ်ကြော်အိမ်တော် ~ ဖြစ်သွားတယ်။ 因为地震一些房屋东倒西歪了。

ယိုးတိုးယိုင်တိုင် ကော် **yi: tait**: (划船时)喊号子

ယိုးယိုးယားယား ကော် **yi: yi: ya: ya::** = ယိုးတိုးယားတား

ယိုးယိုးယားယားတား ကော် **yi: yi: yaun yaun**: 含糊不清,犹豫不决

ယိုးလေးလေး မော် **yi: lei' lei'**: 哟嗨嗬!(喊号子的声音)

ယိုးလေး I နဲ့ **yi: lei::**: 秋千 Ⅱ မော် **yi: lei:**: 哟嗨嗬!

ယိုးလေးခိုး ကော် **yi: lei: kho**: ①(用手)吊挂着: သားငယ်သည်အဖော်လက်မောင်းတွင် ~ လေ့ရှိသည်။ 小孩儿总喜欢用手吊挂在父亲手臂上。②(喻)挂着: ~ နေသောမျက်ရည်ပေါ် 眼角挂着泪花

ယုဝါ နဲ့ **yu' ga**: [巴]①车轭 ②成对

ယုဝါ့နဲ့ **yu' gan**: [巴]游乾陀罗,持双山(须弥山周围七金山之一,相传山高四万两千由旬)

ယုဝါ့နှုန်း နဲ့ **yu' gan do** = ယုဝါ့

ယုဝါ့နား နဲ့ **yu' z-na**: 【植】九里香(月桔),也叫သနပ်ခါး Murraya Exotica

ယုဝါ့ဒုက်န်း ကော် **yu'-z-na' kin**: 信任(无疑心): ထိုသူအပေါ် ~ သည်။ 对他相信无疑。

ယုဝါ့ဒုရိုး ကော် **yu' z-na' shi**: 怀疑: မိမိကိုယ်ဂိုပ် ~ သည်။ 对自己都有怀疑。

ယုဝါ့ဒု နဲ့ **yu' da** = ယုဝါ့ဒု

ယုဝါ့ဒု ကော် **yu' ya**: 爱抚,体贴: အမောကသားကို ~ သည်။ 母亲对儿子疼爱。

ယုဝါ့ပို့ကိုထုတ် ကော် **yu' ya' pait htout** = ယုဝါ့ပို့ကိုထွေ့

ယုဝါ့ပို့ကိုထွေ့ ကော် **yu' ya' pait htwei**: 爱抚,体贴

ယုဝါ့ပို့ကြော် ကော် **yu' ya' pait phya**: = ယုဝါ့ပို့ကိုထွေ့

ယုဝါ့ဒု နဲ့ **yu' wa**: [巴]男青年,十六岁至三十二岁的男青年

ယုဝါ့ဝါဝါ့ နဲ့ **yu' w-di**: [巴]女青年,年轻妇女

ယုဝါ့ဝါဝါ့ နဲ့ **yu' wa' ya za**: [巴]太子,王子

ယုဝါ့ဒု ကော် **yu**: ①取,拿,接受,带来: ကျေမစားဆုံး ~ ခဲ့ပါ။ 把我的书拿来吧。②相信,听取: ဘရ်မင်းကြီးသည်နှင့်ရင်းဝန်လေးကြော်သောစကားကိုသာ ~ တော်မှု။ 国王偏信首相启奏之言。③认为: နောက်မြင်းကိုဖြည့်လျှင်မျက်စိခိုက်တတ်သည်ဟု ~ သူရှိသေးသည်။ 还有人认为看日蚀会损害